

ရက်စွဲ။ ။ ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်

သာမန်ရှယ်ယာတစ်စုအား ဆယ်စုအဖြစ်သို့ ရှယ်ယာခွဲခြမ်းခြင်း

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုး(လ်)ဒင်း(စ်) ပက်ဘလစ် လီမိတက်မှ ရင်းနှီးမြှုပ်နှံသူများနှင့် အစုရှယ်ယာရှင်များသို့ ကုမ္ပဏီ၏ လက်ရှိ သာမန်အစုရှယ်ယာတစ်စုအား ဆယ်စုအဖြစ်သို့ ရှယ်ယာခွဲခြမ်းခြင်းပြုလုပ်မည်ကို အဆိုပြုရန် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့တွင် ဒါရိုက်တာအဖွဲ့မှ ဆုံးဖြတ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ ထိုရှယ်ယာ ခွဲခြမ်းခြင်း ခံစားခွင့်ရရှိမည့် အစုရှယ်ယာရှင်အဖြစ် အတည်ပြုမည့်နေ့ရက်အား သတ်မှတ်ပြီးပါကရင်းနှီးမြှုပ်နှံသူများနှင့် အစုရှယ်ယာရှင် များထံသို့ ထပ်မံအသိပေး ကြေညာပါမည်။

ရှယ်ယာခွဲခြမ်းခြင်း ပြီးဆုံးပြီး စတင်အကျိုး သက်ရောက်သည့်နေ့မှစ၍ ကုမ္ပဏီ၏ ထုတ်ဝေပြီးသော အစုရှယ်ယာစုစုပေါင်းမှာ (၃,၈၉၂,၉၁၅) စုမှ (၃,၉၂၉,၁၅၀) စုသို့ပြောင်းလဲသွားမည်ဖြစ်ပါသည်။ ရှယ်ယာတစ်စုချင်းစီ၏ မူရင်းသတ်မှတ်တန်ဖိုးမှာလည်း ကျပ် ၁၀,၀၀၀ (ကျပ်တစ်သောင်း) မှ ကျပ် ၁,၀၀၀ (ကျပ်တစ်ထောင်) သို့ပြောင်းလဲသွားပါမည်။

စတင်အကျိုး သက်ရောက်သော နေ့မတိုင်မီ ရှယ်ယာတစ်စုပိုင်သောရှယ်ယာရှင်သည် စတင်အကျိုးသက်ရောက်သောနေ့မှစ၍ ရှယ်ယာ တစ်ဆယ်စု ပိုင်ဆိုင်သွားမည် ဖြစ်ပါသည်။ ထိုသို့ခွဲခြမ်းပြီးသောရှယ်ယာများသည် တစ်ခုနှင့်တစ်ခုကွာခြားခြင်းမရှိပဲ တူညီပါသည်။ အဆိုပြုထားသော ရှယ်ယာခွဲခြမ်းခြင်းအတွက် ရှယ်ယာရှင်များမှ ငွေကြေးတစ်စုံတစ်ရာ ထပ်မံပေးသွင်းရန်မလိုအပ်ပါ။

ဒါရိုက်တာအဖွဲ့မှ ထိုဆုံးဖြတ်ချက်အား ကုမ္ပဏီနှင့် အစုရှယ်ယာရှင်များအပါအဝင် အခြားသောရင်းနှီးမြှုပ်နှံသူများပါ အကျိုးရှိမည်ဟု ယုံကြည်သောကြောင့် အဆိုပြုခြင်းဖြစ်ပါသည်။ အစုရှယ်ယာခွဲခြမ်းလိုက်ပါက ရင်းနှီးငွေနည်းပါးသည့် ပြည်သူများ မိမိရင်းနှီးနိုင်သည့် ငွေပမာဏအလျောက် လွယ်လင့်တကူ ဝယ်ယူရင်းနှီးမြှုပ်နှံနိုင်ရန်နှင့် ကဏ္ဍစုံရင်းနှီးမြှုပ်နှံသူများ ပိုမိုပါဝင်လာခြင်းဖြင့် ရှယ်ယာ ရောင်းဝယ်မှု ပမာဏမြင့်တက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါသည်။

အဆိုပြုထားသော ရှယ်ယာခွဲခြမ်းခြင်းအတွက် အထူးဆုံးဖြတ်ချက်ချမှတ်၍ သင်းဖွဲ့စည်းပျဉ်းအား ပြင်ဆင်၊ ဖြည့်စွက်ရန် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် သာမန်ထက်ထူးကဲသောအထွေထွေ အစည်းအဝေးတွင် အစုရှယ်ယာရှင်များ၏ အတည်ပြုချက် အားရယူမည်ဖြစ်ပါသည်။



ဦးအေးဝင်း
အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်ဒါရိုက်တာ

Date: 30 September 2016

**Proposed Share Split of Every one (1) Ordinary share in the capital of the company
into ten (10) Ordinary shares**

The Board of Directors of Myanmar Thilawa SEZ Holdings Public Limited ("MTSH") wishes to announce that the Board of Directors has decided on 28 September 2016 to propose a share split of every one (1) existing ordinary share in the capital of the Company into Ten (10) Shares. The record date and effective date of the share split will be announced later on.

Upon the completion of the Proposed Share Split, on the effective date of the split, the number of issued and paid up share will change from 3,892,915 to 38,929,150 and par value of each share will change from 10,000 MMK to 1,000 MMK.

Each shareholder owning one (1) share before the effective date of the split will own ten (10) shares on and after the effective date of the split. All Shares after the Proposed Share Split shall rank pari passu with one another. Shareholders are not required to make any payment to the Company in respect of the Proposed Share Split.

The Directors believe that the Proposed Share Split will be beneficial to the Company, its shareholders and potential investors because the reduced price after the split will make each share more affordable to investors.

The Directors also believe that it will encourage greater participation and flexibility in terms of the size of the trades to investors with different investment profiles.

The Proposed Share Split is subject to approval from Shareholders by way of a special resolution at an Extraordinary General Meeting of the Company which will be held on 23rd October, 2016.



U Aye Win

Administrative and HR Director